

MPT Terms and Conditions – MAHAR FREE SUBSCRIPTION

MPT စည်းကမ်းသတ်မှတ်ချက်များ - မဟာ အခမဲ့ စာရင်းပေးသုံးစွဲခြင်း

This page explains the terms by which you agree to abide by when participating in the Mahar Free Subscription (“Promotion”). The Promotion can be accessed through services provided by Myanmar Posts and Telecommunications (“MPT”, “we”, “us”, “our”). The Promotion is operated by and provided to you by ABC Content Solutions Co., Ltd. (“Provider”).

ဤစာမျက်နှာသည် မဟာအခမဲ့ စာရင်းပေးသုံးစွဲခြင်း (Mahar Free Subscription) (“ပရိုမိုးရှင်း”) တွင် ပါဝင်ရာ၌ လူကြီးမင်း လိုက်နာရန် သဘောတူရမည့် စည်းကမ်းချက်များကို ရှင်းလင်းဖော်ပြထားပါသည်။ ပရိုမိုးရှင်းကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (“MPT”, “ကျွန်ုပ်တို့”, “ကျွန်ုပ်တို့ကို”, “ကျွန်ုပ်တို့၏”) ၏ ဝန်ဆောင်မှုများမှတစ်ဆင့် ရယူနိုင်ပါသည်။ ပရိုမိုးရှင်းကို ABC Content Solutions Co., Ltd (“ပံ့ပိုးသူ”) က လည်ပတ် ဆောင်ရွက်ပြီး လူကြီးမင်းတို့ထံ ပံ့ပိုးပေးထားခြင်းဖြစ်ပါသည်။

By participating in the Promotion, you signify that you have read, understood, and agree to be bound by these Terms and Conditions and any other applicable rules, policies and terms associated therewith (collectively, the “Terms”).

ပရိုမိုးရှင်းတွင် ပါဝင်ခြင်းဖြင့် လူကြီးမင်းသည် ဤစည်းကမ်း သတ်မှတ်ချက်များနှင့် ၎င်းတို့နှင့် ဆက်စပ်သည့် အခြားသောသက်ဆိုင်ရာ စည်းမျဉ်းများ၊ မူဝါဒများ နှင့် စည်းကမ်းချက်များ (စုပေါင်း၍ “စည်းကမ်းချက်များ” ဟု ခေါ်ဆိုရန်) ကိုဖတ်ရှု၊ နားလည်ကြောင်း နှင့် ၎င်းတို့ကို လိုက်နာဆောင်ရွက်ရန် သဘောတူကြောင်း သဘောဆောင်ပါသည်။

The Terms are subject to change at any time. Your continued participation in the Promotion after any such change constitutes your acceptance of the revised Terms.

စည်းကမ်းချက်များသည် အချိန်အခါမရွေးပြောင်းလဲမှုရှိနိုင်ပါသည်။ ထိုကဲ့သို့သောပြောင်းလဲမှုတစ်ရပ်ရပ် ပြုလုပ်ပြီးနောက် လူကြီးမင်း၏ ပရိုမိုးရှင်းတွင် ဆက်လက်ပါဝင်ခြင်းသည် ပြောင်းလဲပြီးဖြစ်သော စည်းကမ်းချက်များကို လူကြီးမင်းအနေဖြင့် လက်ခံခြင်း မြောက်ပါသည်။

1. THE PROMOTION

၁။ ပရိုမိုးရှင်း

1. As mentioned above, the Promotion is fully operated by Provider and thus any inquiries or matters concerning the Promotion should be addressed to Provider directly. The scope of MPT’s involvement with the Promotion is limited to billing and subscription functions only, which will be further explained below.

၁.၁ အထက်တွင်ဖော်ပြထားသည့်အတွင်း ပရိုမိုးရှင်းကို ပံ့ပိုးသူ က အပြည့်အဝလည်ပတ်ဆောင်ရွက်သည့်အတွက် ပရိုမိုးရှင်းနှင့် စပ်လျဉ်းသော စုံစမ်းမေးမြန်းမှုများ သို့မဟုတ် ကိစ္စရပ်များကို ပံ့ပိုးသူထံသို့ တိုက်ရိုက်လိပ်မူ၍ ပြုလုပ်ရပါမည်။ ပရိုမိုးရှင်းတွင် MPT ၏ ပါဝင်မှု အတိုင်း အတာမှာ ငွေကောက်ခံခြင်းနှင့် စာရင်းသွင်း ဆောင်ရွက်မှုများသာဖြစ်ပြီး ၎င်းကို အောက် တွင် ရှင်းလင်း ဖော်ပြထားပါသည်။

2. All rights not expressly granted to you in the Terms are reserved and retained by us or our licensors, suppliers, publishers, rights holders, or other content providers. You may participate in the Promotion only as permitted by the Terms and by law; all other uses are strictly prohibited.

၁.၂ စည်းကမ်းချက်များတွင် လူကြီးမင်းအား အတိအလင်း အပ်နှင်းထားခြင်းမရှိသည့် အခွင့်အရေးအားလုံးကို ကျွန်ုပ်တို့က သို့မဟုတ် ကျွန်ုပ်တို့၏ အသုံးပြုခွင့်ပေးသူများ၊ ထောက်ပံ့သူများ၊ ထုတ်ဝေသူများ၊ အခွင့်အရေးကိုင်ဆောင်သူများနှင့် အခြားသော အကြောင်းအရာပံ့ပိုးသူများက သီးသန့် ရယူထိန်းသိမ်းထားပါသည်။ လူကြီးမင်းအနေဖြင့် စည်းကမ်းချက်များနှင့် ဥပဒေတွင် ခွင့်ပြုသည့်အတိုင်းသာ ပရိုမိုးရှင်းတွင်ပါဝင်နိုင်ပြီး အခြားသောအသုံးပြုခံစားမှုအားလုံးကို တင်း ကျပ်စွာ တားမြစ်ထားပါသည်။

3. MPT may permanently or temporarily terminate, suspend, or otherwise refuse to permit your access or participation in the Promotion as determined in MPT’s sole discretion, without notice and liability for any or no reason. In such event, you shall continue to be bound by the Terms to the extent necessary to fulfill surviving terms contained herein.

၁.၃ MPT သည် MPT ၏ တစ်ဦးတည်းဆုံးဖြတ်ချက်ဖြင့် အကြောင်းပြချက်တစ်ရပ်ရပ် သို့မဟုတ် အကြောင်းပြချက်မရှိဘဲ လူကြီးမင်း၏ ပရိုမိုးရှင်းအားရယူမှု သို့မဟုတ် ၎င်းတွင်ပါဝင်မှုအား အကြောင်းကြားမှုနှင့် တာဝန်မရှိဘဲ အမြဲတမ်း သော်လည်းကောင်း၊ ယာယီသော်လည်းကောင်း ရပ်စဲခင်း၊ ဆိုင်းငံ့ခြင်း သို့မဟုတ် အခြားနည်းဖြင့် ခွင့်ပြုရန်ငြင်းပယ်ခြင်းများ ပြုလုပ်နိုင်ပါသည်။ ထိုသို့ပြုလုပ်သည့်အခါတွင် စည်းကမ်းချက်များသည် ဤတွင် ဖော်ပြထားသော ဆက်လက် တည်ရှိနေမည့်စည်းကမ်းချက်များကို ဖြည့်ဆည်းရန် လိုအပ်သောအတိုင်းအတာအထိ လူကြီး မင်းအပေါ် ဆက်လက်စည်းနှောင်မှုရှိရမည်။

4. Your participation in the Promotion is subject to scheduled and unscheduled service interruptions. You agree that MPT will not be liable to you or any third parties for any interruption of the Promotion, downtime (planned or unplanned) or access failure.

၁.၄ လူကြီးမင်း၏ ပရိုမိုးရှင်းတွင်ပါဝင်မှုသည် ကြိုတင်စီစဉ်ထားသောနှင့် ကြိုတင်စီစဉ်ထားခြင်းမရှိသော ဝန်ဆောင်မှု အဆက်ပြတ်ခြင်းများပေါ် မူတည်နိုင်သည်။ ပရိုမိုးရှင်း၏ အဆက်ပြတ်ခြင်း၊ (စီစဉ်ထားသည်ဖြစ်စေ၊ စီစဉ်မထားဘဲဖြစ်စေ) ချို့ယွင်းမှုဖြစ်ပေါ်ခြင်း သို့မဟုတ် မဝင်ရောက် နိုင်ခြင်း တစ်ခုခုအတွက် MPT သည် လူ ကြီးမင်းအပေါ် သို့မဟုတ် မည်သည့်တတိယပုဂ္ဂိုလ်များအပေါ်မဆို တာဝန်ရှိမည် မဟုတ်သည်ကို လူကြီးမင်းအနေဖြင့် သဘောတူပါသည်။

5. MPT shall have no liability for your use or misuse of the Promotion, any interactions you have with other users, or any other act or omission by you with regard to the Promotion.

၁.၅ လူကြီးမင်း၏ ပရိုမိုးရှင်းတွင်ပါဝင်မှု သို့မဟုတ် အလွဲသုံးစားပြုမှု၊ လူကြီးမင်း၏ အခြားအသုံးပြုသူများနှင့် မည်သည့်အပြန်အလှန်ဆက်သွယ်ဆောင်ရွက်မှုများအတွက်မဆို သို့မဟုတ် ပရိုမိုးရှင်းနှင့်စပ်လျဉ်း၍ လူကြီးမင်း၏ အခြားဆောင်ရွက်မှု သို့မဟုတ် လိုက်နာရန်ပျက်ကွက်မှု တစ်ရပ်ရပ်အတွက် MPT တွင် တာဝန်မရှိစေရ။

2. OUR PROPRIETARY RIGHTS

၂။ ကျွန်ုပ်တို့၏ ပိုင်ဆိုင်မှုအခွင့်အရေးများ

Except as otherwise rightfully operated by Provider or any other third party, as applicable, any MPT proprietary material related to the Promotion, including, without limitation, software, images, text, graphics, illustrations, logos, patents, trademarks, service marks, copyrights, photographs, audio, videos, music, and content (collectively, "Content"), and all intellectual property rights related thereto, are the exclusive property of MPT and its licensors, suppliers, publishers, rights holders, or other content providers. Except as explicitly provided herein, nothing in the Terms shall be deemed to create a license or right in or under any such intellectual property rights, and you agree not to sell, license, rent, modify, distribute, copy, reproduce, reverse engineer, transmit, publicly display, publicly perform, publish, adapt, edit or create derivative works from any materials or Content accessible on the Promotion. Use of the Content for any purpose not expressly permitted by the Terms is strictly prohibited.

ပံ့ပိုးသူ သို့မဟုတ် အခြားတတိယပုဂ္ဂိုလ်တစ်ဦးဦးမှ အခြားနည်းဖြင့် တရားသဖြင့် ပိုင်ဆိုင်ခြင်းမှ လွဲ၍ သက်ဆိုင်မှုရှိသည့်အတိုင်း ဤ ပရိုမိုးရှင်း နှင့်စပ်လျဉ်းသော ဆော့ဖ်ဝဲ၊ ရုပ်ပုံများ၊ စာသား၊ ဂရပ်ဖစ် များ၊ သရုပ်ဖော်မှုများ၊ လိုဂိုများ၊ တီထွင်မှုပိုင်ခွင့်များ၊ ကုန်အမှတ်တံဆိပ်များ၊ ဝန်ဆောင်မှု အမှတ် တံဆိပ်များ၊ မူပိုင်ခွင့်များ၊ ဓာတ်ပုံများ၊ အသံ၊ ဗီဒီယိုများ၊ ဂီတနှင့် အကြောင်းအရာ အပါအဝင် ၎င်းတို့ချည်းသာ မဟုတ်သော (စုပေါင်း၍ "အကြောင်းအရာ") MPT ၏ ပိုင်ဆိုင်မှုအချက်အလက် တစ်ခုခုနှင့် ၎င်းတို့နှင့် သက်ဆိုင်သော ဉာဏပစ္စည်းအခွင့်အရေးများ အားလုံးမှာ MPT နှင့် ၎င်း၏ အသုံးပြုခွင့်ပေးသူများ (licensors)၊ ထောက်ပံ့သူများ၊ ထုတ်ဝေသူများ၊ မူပိုင်ခွင့်ကိုင်ဆောင်သူများ၏ သီးသန့်ပစ္စည်းဖြစ်သည်။ ဤတွင်အတိအလင်း ဖော်ပြထားသည်မှလွဲ၍ ဤစည်းကမ်းချက်၏ မည်သည့် အရာကမျှ ဉာဏပစ္စည်း ဆိုင်ရာအခွင့်အရေးများ တစ်ခုခုတွင်ရှိသော သို့မဟုတ် ထိုအောက်တွင်ရှိသော အသုံးပြုခွင့်တစ်ခု သို့မဟုတ် အခွင့်အရေးတစ်ခု ဖန်တီးသည်ဟု မမှတ်ယူရ။ ပရိုမိုးရှင်းတွင် ဝင်ရောက် အသုံးပြုနိုင်သော အချက်အလက်များတစ်ခုခု သို့မဟုတ် အကြောင်းအရာတစ်ခုခုမှ ဆင့်ပွားရရှိလာသော လက်ရာများကို ရောင်းချခြင်း၊ အသုံးပြုခွင့်ပေးခြင်း၊ ငှားရမ်းခြင်း၊ ပြုပြင်ခြင်း၊ ဖြန့်ချိခြင်း၊ ကူးယူခြင်း၊ ဆင့်ပွားကူးယူခြင်း၊ ထုတ်လွှင့်ခြင်း၊ လူအများ မြင်သာစေရန် ပြသခြင်း၊ လူအများ မြင်သာစေရန် ဖျော်ဖြေခြင်း၊ ထုတ်ဝေခြင်း၊ သင့်လျော်သလို ပြင်ဆင်အသုံးပြုခြင်း၊ တည်းဖြတ်ခြင်း သို့မဟုတ် ဖန်တီးခြင်းများကို သင့်အနေဖြင့် မပြု လုပ်ရန် သဘောတူပါသည်။ စည်းကမ်းချက်များမှ အတိအလင်း ခွင့်ပြုထားသော မည်သည့် ရည်ရွယ်ချက်အတွက်မဆို အကြောင်းအရာအား အသုံးပြုခြင်းကို တင်းကျပ်စွာ တားမြစ်ထားပါသည်။

3. PROMOTION PERIOD

၃။ ပရိုမိုးရှင်း ကာလ

The Promotion period is from 2 April 2021 to 30 April 2021 ("Promotion Period"). The Promotion Period may be subject to change at our discretion.

ပရိုမိုးရှင်းကာလမှာ ၂၀၂၁ ခုနှစ်၊ ဧပြီလ ၂ ရက် နေ့မှ ၂၀၂၁ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့ ("ပရိုမိုးရှင်း ကာလ") အထိ ဖြစ်သည်။ ပရိုမိုးရှင်းကာလကို ကျွန်တို့၏ ဆုံးဖြတ်ချက်ဖြင့် ပြောင်းလဲနိုင်ပါသည်။

4. ELIGIBILITY

၄။ ပါဝင်နိုင်သူများ

The Promotion is intended solely for select MPT users (using a MPT SIM card) who are thirteen (13) years of age or older and who receive SMS from MPT for the Promotion ("Eligible Participants"). If you are under eighteen (18) years of age and you receive the SMS, you may participate in the Promotion only if you either are an emancipated minor or possess legal parental or guardian consent, and are fully able and competent to enter into the terms, conditions, obligations, affirmations, representations, and warranties set forth in the Terms, and to abide by and comply with the Terms.

ဤ ပရိုမိုးရှင်းအား အသက်ဆယ်ရှစ်(၁၃)နှစ်နှင့် အထက်ရှိ (MPT SIM အသုံးပြုနေသော) MPT သုံးစွဲ နေသူများအတွက်နှင့်ပရိုမိုးရှင်းအတွက် MPT ထံမှ SMS ရရှိသူများအတွက်သာ ("ပါဝင်နိုင်သူများ") သီး သန့်ရည်ရွယ်ပါသည်။ အကယ်၍ သင်သည် အသက်ဆယ်ရှစ် (၁၈)နှစ်အောက်ဖြစ်ပြီးနှင့် SMS ရရှိသည့် အပြင် အုပ်ထိန်းမှုအောက်မှ ကင်းလွတ်ပြီး ကိုယ်ပိုင်ဆုံးဖြတ်ချက်ချနိုင်သူ ဥပဒေအရ မိဘ အုပ်ထိန်းမှု သို့မဟုတ် အုပ်ထိန်းသူခွင့်ပြုချက် ရရှိထားပြီး စည်းကမ်းချက်များတွင် ဖော်ပြထားသည့် စည်းကမ်းချက် များ၊ သတ်မှတ်ချက်များ၊ တာဝန်များ၊ ကတိပြုခြင်းများ၊ ကိုယ်စားပြုခြင်းများနှင့် အာမခံ ခြင်းများကို သဘောတူညီရန်နှင့် စည်းကမ်းချက်များကို လိုက်နာရန် စွမ်းဆောင်ရည်နှင့် အရည်အချင်း အပြည့်အဝရှိမှ သာ ပရိုမိုးရှင်းတွင် ပါဝင်နိုင်ပါသည်။

5. PROMOTION OFFER

၅။ ပရိုမိုးရှင်း ကမ်းလှမ်းမှု

1. During the Promotion Period, Eligible Participants will receive SMS about the Promotion and shall have the option to subscribe to "Mahar Premium" at a discounted price, as follows:

၅.၁ ပရိုမိုးရှင်းကာလအတွင်း ပါဝင်နိုင်သူများသည် ပရိုမိုးရှင်းအကြောင်း SMS ရရှိမည်ဖြစ်ပြီး "မဟာ ပရီမီယံ" (Mahar Premium) အား အောက်ဖော်ပြပါ လျော့စျေးဖြင့် စာရင်းပေးသွင်း သုံးစွဲနိုင်ခွင့် ကို ရရှိမည်ဖြစ်သည် -

	Mahar Premium Daily Subscription Fee မဟာပရီမီယံ နေ့စဉ် စာရင်းပေး သုံးစွဲခ	Mahar Premium Weekly Subscription Fee မဟာပရီမီယံ အပတ်စဉ် စာရင်းပေး သုံးစွဲခ	Mahar Premium Monthly Subscription Fee မဟာပရီမီယံ လစဉ် စာရင်းပေး သုံးစွဲခ
Promotion Offer for Eligible Participants during the Promotion Period	99Ks/day *(from 199 Ks/day)	549Ks/week *(from 999 Ks/week)	2999Ks/month
ပရိုမိုးရှင်းကာလအတွင်း ပါဝင်နိုင်သူများအတွက် ပရိုမိုးရှင်းကမ်းလှမ်းမှု	တစ်ရက် ၉၉ ကျပ် *(တစ်ရက် ၁၉၉ ကျပ်မှ)	တစ်ပတ် ၅၄၉ ကျပ် *(တစ်ပတ် ၉၉၉ ကျပ်မှ)	တစ်လ ၂၉၉၉ ကျပ်

2. To avail of any of the Promotion Offer, the Eligible Participant must reply to the same SMS sent by MPT. Instructions to reply will be specified in the SMS sent by MPT.

၅.၂ ပရိုမိုးရှင်းကမ်းလှမ်းမှုတစ်ရပ်ရပ်ကို ရရှိရန်အတွက် ပါဝင်နိုင်သူသည် MPT က ပေးပို့သည့် SMS ကို စာပြန်ရမည် ဖြစ်သည်။ စာပြန်ရန် ညွှန်ကြားချက်များကို MPT က ပေးပို့သည့် SMS တွင် သတ်မှတ်ဖော်ပြမည်ဖြစ်သည်။

3. Eligible Participants who avail any of the Promotion Offer during the Promotion Period will be able to enjoy Mahar Premium at the specified discounted rate until they choose to actively unsubscribe.

၅.၃ ပရိုမိုးရှင်းကာလအတွင်း ပရိုမိုးရှင်းကမ်းလှမ်းမှုတစ်ရပ်ရပ်ကို ရရှိသည့် ပါဝင်နိုင်သူများ မဟာပရီမီယံကို သတ်မှတ်ထားသည့် လျော့စျေးနှုန်းဖြင့် ၎င်းတို့ကိုယ်တိုင် စာရင်းပေးသုံးစွဲမှုကို ရပ်စဲရန် ရွေးချယ်သည့် အချိန်အထိ အသုံးပြုခံစားနိုင်မည်ဖြစ်သည်။

4. Eligible Participants may unsubscribe anytime. However, the discounted prices applicable to the Promotion Offer will no longer apply upon re-subscription. Regular subscription prices for Mahar Premium will apply at the time of re-subscription.

၅.၄ ပါဝင်နိုင်သူများအနေဖြင့် မည်သည့်အချိန်တွင်မဆို စာရင်းပေးသုံးစွဲမှုကို ရပ်စဲနိုင်သည်။ သို့သော် ပြန်လည်စာရင်းပေးသုံးစွဲမှု ပြုလုပ်ချိန်တွင် ပရိုမိုးရှင်းကမ်းလှမ်းမှုနှင့် ဆက်စပ်သည့် လျော့စျေး

များနှင့် သက်ဆိုင်တော့မည် မဟုတ်ပါ။ ပြန်လည်စာရင်းပေးသုံးစွဲမှု ပြုလုပ်ချိန်တွင် မဟာပရီမီယံ အတွက် ပုံမှန် စာရင်းပေးသုံးစွဲမှုဈေးနှုန်းများ အကျိုးသက်ရောက်မည် ဖြစ်သည်။

5. Other costs apart from the subscription fees in item 5.1 above, are the sole and absolute responsibility of the Eligible Participant.

၅.၅ အပိုဒ် ၅.၁ တွင် ဖော်ပြထားသည့် စာရင်းပေးသုံးစွဲမှုများမှ လွှဲ၍ အခြားသောကုန်ကျစရိတ်များမှာ ပါဝင်နိုင်သူများ၏ သီးသန့်နှင့် အလုံးစုံတာဝန်ဖြစ်သည်။

6. MPT assumes no liability or responsibility for the acts or defaults of Provider for any non-delivery, non-performance, or defects in the Promotion Offer. MPT is not an agent of Provider. Any dispute over the Promotion, Promotion Offer, product quality, and/or services provided by Provider should be resolved directly with Provider. MPT shall not be responsible for any consequences including but not limited to injury and/or damage to property arising from or in connection with the Promotion and/or availment or use of the Promotion Offer.

၅.၆ MPT အနေဖြင့် ပရိုမိုးရှင်းကမ်းလှမ်းမှုတွင် မဖြည့်ဆည်းမှု၊ မဆောင်ရွက်မှု သို့မဟုတ် ချို့ယွင်းမှု များ တစ်ရပ်ရပ်အတွက် ပံ့ပိုးသူ၏ ဆောင်ရွက်မှုများ သို့မဟုတ် ပျက်ကွက်မှုများအတွက် မည်သည့် တာဝန်ခံမှု သို့မဟုတ် တာဝန်ဝတ္တရား ရှိမည်မဟုတ်ပါ။ MPT သည် ပံ့ပိုးသူ၏ အေးဂျင့် မဟုတ်ပါ။ ပရိုမိုးရှင်း၊ ပရိုမိုးရှင်းကမ်းလှမ်းမှု၊ ထုတ်ကုန် အရည်အသွေး၊ နှင့်/သို့မဟုတ် ပံ့ပိုးသူက ပေးသည့် ဝန်ဆောင်မှုများအပေါ်ရှိ အငြင်းပွားမှု တစ်ရပ်ရပ်ကို ပံ့ပိုးသူနှင့် တိုက်ရိုက် ဖြေရှင်းရမည်။ MPT အနေဖြင့် ပရိုမိုးရှင်း နှင့်သို့မဟုတ် ပရိုမိုးရှင်းကမ်းလှမ်းမှု ရယူခြင်း သို့မဟုတ် အသုံးပြုခြင်းမှ သို့မဟုတ် ၎င်းတို့နှင့် စပ်လျဉ်း၍ ပေါ်ပေါက်လာသော ပစ္စည်း ထိခိုက်မှု နှင့်/ သို့မဟုတ် နစ်နာမှု အပါအဝင် ယင်းတို့ချည်းသာဟု ကန့်သတ်မထားသော အကျိုးဆက်များ တစ်ရပ်ရပ်အတွက် တာဝန်မရှိစေရ။

6. DISQUALIFICATION OF WINNER

၆။ ကံထူးရှင်အဖြစ်မှ ထုတ်ပယ်ခြင်း

MPT and/or Provider has the discretion to disqualify an Eligible Participant whom it suspects to be undertaking or in connection with any unusual or suspicious activities, without prior notice or without needing to give any reasons for doing so. MPT နှင့်/သို့မဟုတ် ပံ့ပိုးသူသည် ပုံမှန်မဟုတ်သော သို့မဟုတ် မသင်္ကာစရာဖြစ်သော ဆောင်ရွက်မှုများ ပြုလုပ်နေသည့် သို့မဟုတ် ယင်းတို့နှင့်ဆက်စပ်နေသည်ဟု ၎င်းက သံသယ ရှိသော ပါဝင်နိုင်သူတစ်ဦးကို ကြိုတင်အကြောင်းကြားစရာမလိုဘဲ သို့မဟုတ် မည်သည့် အကြောင်းပြချက်မှ ပေးစရာမလိုဘဲ ထုတ်ပယ်နိုင်သည်။

7. MARKETING AND PROMOTION

၇။ ဈေးကွက်ရှာဖွေခြင်းနှင့် အရောင်းမြှင့်တင်ခြင်း

The Eligible Participants agree and consent to MPT collecting, using, disclosing and sharing amongst themselves the Eligible Participants' personal data, and disclosing such personal data to MPT's authorised service providers and relevant third parties for purposes which are necessary or reasonably incidental to the Promotion, and to market, advertise and/or promote the goods or services of MPT, including without limitation using videos and/or images of the Eligible Participants for publicity purposes.

MPT အနေဖြင့် ပရိုမိုးရှင်းအတွက် လိုအပ်သော သို့မဟုတ် ၎င်းနှင့် ကျိုးကြောင်းဆီလျော်စွာ ဆက်စပ်သော ကိစ္စရပ်များအတွက်လည်းကောင်း MPT ၏ ကုန်ပစ္စည်းများ သို့မဟုတ် ဝန်ဆောင်မှုများကို ဈေးကွက်ရှာဖွေရန်၊ ကြော်ငြာရန် နှင့်/သို့မဟုတ် အရောင်းမြှင့်တင်ရန် ရည်ရွယ်ချက်များအတွက် ပါဝင် နိုင်သူများ၏ ဗီဒီယိုများ နှင့်/သို့မဟုတ် ဓာတ်ပုံများကို ကြော်ငြာရန်ရည်ရွယ်ချက်များအတွက် အပါဝင် ပါဝင်နိုင်သူများ၏ ကိုယ်ရေးအချက်အလက်များ ကောက်ခံခြင်း၊ အသုံးပြုခြင်း၊ ဖွင့်ဟထုတ်ဖော်ခြင်းနှင့် ၎င်းတို့အကြား ဝေမျှခြင်းတို့ပြုလုပ်ခြင်းနှင့် MPT၏ တရားဝင်ခွင့်ပြုထားသော ဝန်ဆောင်မှုပေးသူ များနှင့် သက်ဆိုင်ရာ တတိယပုဂ္ဂိုလ်များထံ ထိုကဲ့သို့သော ကိုယ်ရေး အချက်အလက်များ ဖွင့်ဟထုတ်ဖော် ခြင်းကို ပါဝင်နိုင်သူများ အနေဖြင့် သဘောတူညီပြီး ခွင့်ပြုပါသည်။

8. INDEMNITY

၈။ တာဝန်ခံမှုမှ ကင်းလွတ်စေခြင်း

You agree to defend, indemnify and hold harmless MPT and its subsidiaries, joint operation partner, agents, managers, and other affiliated companies, and their employees, contractors, agents, officers and directors, from and against any and all claims, damages, obligations, losses, liabilities, costs or debt, and expenses (including but not limited to attorneys' fees) arising from: (i) your use of and access to the Promotion, including the Promotion Offer, any data or content transmitted or received by you; (ii) your violation of any term of the Terms, including without limitation your breach of any of the representations and warranties herein; (iii) your violation of any third-party right, including without limitation any right of privacy, publicity rights or intellectual property rights; (iv) your violation of any law, rule or regulation of the Union of Myanmar or any other country; (v) any claim or damages that arise as a result of any information submitted or received by you through the Promotion; or (vi) any other party's access and use of the Promotion through your phone number (registered or unregistered), handset, or other device.

လူကြီးမင်းသည် MPT နှင့် ၎င်း၏ လက်အောက်ခံကုမ္ပဏီများ၊ ပူးတွဲလုပ်ငန်းဆောင်ရွက်သူ၊ အေးဂျင့်များ၊ မန်နေဂျာများ နှင့် အခြားဆက်စပ်ကုမ္ပဏီများ၊ နှင့် ၎င်းတို့၏ ဝန်ထမ်းများ၊ ကန်ထရိုက်တာများ၊ အေးဂျင့်များ၊ အရာထမ်းများ၊ ဒါရိုက်တာများအား (၁) ပရိုမိုးရှင်းကမ်းလှမ်းမှု၊ လူကြီးမင်းထုတ်လွှတ်လိုက်သော သို့မဟုတ် ရရှိသော ဒေတာ သို့မဟုတ် အကြောင်းအရာတစ်ခုခုအပါအဝင် လူကြီးမင်း၏ ပရိုမိုးရှင်း အသုံးပြုခြင်းနှင့် ဝင်ရောက်ခြင်း (၂) ဤတွင်ပါဝင်သော ကိုယ်စားပြုတင်ပြခြင်းများနှင့် အာမခံချက်များ တစ်ခုခုကို ချိုးဖောက်ခြင်း အပါအဝင် ယင်းတို့ချည်းသာမဟုတ်သော စည်းကမ်းချက်များ၏ စည်းကမ်း တစ်ခုခုအား ချိုးဖောက်ခြင်း (၃) ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှု အခွင့်အရေး တစ်စုံတစ်ရာ၊ လူတစ်ဦး တစ်ယောက်၏

ကျော်ကြားမှုကိုယ်ပိုင်လက္ခဏာများအား အလွဲသုံးစားပြုခြင်းကို ကာကွယ်သည့် အခွင့် အရေးများ (Publicity Rights) သို့မဟုတ်၊ ဉာဏပစ္စည်းဆိုင်ရာ အခွင့်အရေးများအပါအဝင် ၎င်းတို့ချည်း သာ မဟုတ် သော တတိယပုဂ္ဂိုလ်အခွင့်အရေးတစ်ခုခုကို လူကြီးမင်းအနေဖြင့် ချိုးဖောက်ခြင်း၊ (၄) လူကြီးမင်း၏ ပြည် ထောင်စုသမ္မတမြန်မာနိုင်ငံတော် သို့မဟုတ် အခြားနိုင်ငံတစ်နိုင်ငံ၏ ဥပဒေ၊ နည်းဥပဒေ သို့မဟုတ် စည်း မျဉ်း တစ်ခုခုကိုချိုးဖောက်ခြင်း၊ (၅) ပရိုမိုးရှင်းမှတစ်ဆင့် လူကြီးမင်းတင်ပြ သော သို့မဟုတ် ရရှိသော အချ က်အလက်တစ်ခုခု၏ ရလဒ်တစ်ခုကြောင့် တောင်းဆိုမှု သို့မဟုတ် နစ်နာမှုတစ်စုံ တစ်ရာ ဖြစ်ခြင်း သို့မဟု တ် (၆) လူကြီးမင်း၏ ဖုန်းနံပါတ် (စာရင်းသွင်းထားသည်ဖြစ်စေ၊ စာရင်းမသွင်းထား သည်ဖြစ်စေ)၊ ဟန်း ဆက်၊ သို့မဟုတ် အခြားသော ကိရိယာမှတစ်ဆင့် အခြား ပုဂ္ဂိုလ်တစ်ဦးဦး၏ ပရိုမိုးရှင်းသို့ ဝင်ရောက် မှုနှင့် အသုံးပြုမှုတို့မှ ဝေ ပါပေါက်လာသော တောင်းဆိုမှုများ၊ နစ်နာမှုများ၊ တာဝန်ဝတ္တရားများ၊ ဆုံးရှုံးမှုများ၊ တာဝန်ခံမှုများ၊ ကုန်ကျမှုများ သို့မဟုတ် ကြေးမြီနှင့် အသုံး စရိတ်များ (ရှေ့နေခများအပါအဝင်ဖြစ်သော် လည်း ယင်းတို့ချည်းသာမက) တစ်ရပ်ရပ်နှင့် အားလုံး ထံမှနှင့် ၎င်းတို့ကိုဆန့်ကျင်၍ ကာကွယ်ပေးရန်၊ တာဝန်ခံမှုမှ ကင်းလွတ်စေရန်နှင့် လွတ်ငြိမ်းစေရန် သဘောတူပါသည်။

9. DISCLAIMERS OF WARRANTIES AND LIMITATION OF LIABILITY

၉။ အာမခံချက်များ၏ မသက်ဆိုင်ကြောင်း ရှင်းလင်းချက်များနှင့် တာဝန်ခံမှုကန့်သတ်ချက်

1. THE PROMOTION AND ALL OFFERS, INFORMATION, CONTENT, MATERIALS, PRODUCTS (INCLUDING SOFTWARE) AND OTHER SERVICES INCLUDED IN OR OTHERWISE MADE AVAILABLE TO YOU THEREIN ARE PROVIDED ON AN "AS IS" AND "AS AVAILABLE" BASIS. MPT MAKES NO REPRESENTATIONS OR WARRANTIES OF ANY KIND, EXPRESS OR IMPLIED, AS TO THE OPERATION OF THE PROMOTION, OR THE INFORMATION, INCLUDING ITS ACCURACY, CONTENT, MATERIALS, PRODUCTS (INCLUDING SOFTWARE) OR OTHER SERVICES INCLUDED IN OR OTHERWISE MADE AVAILABLE TO YOU THROUGH THE PROMOTION. YOU EXPRESSLY AGREE THAT YOUR USE OF THE PROMOTION AND AVAILMENT OF THE PROMOTION OFFR IS AT YOUR SOLE RISK.

၉.၁ ပရိုမိုးရှင်းနှင့် ပရိုမိုးရှင်းကမ်းလှမ်းမှု တွင်ပါ ဝင်သော သို့မဟုတ် ၎င်းတို့မှ တဆင့်အခြားနည်းဖြင့် လူကြီးမင်း အသုံးပြုနိုင်ရန် ပြုလုပ်ထားသော သတင်းအချက်အလက်၊ အကြောင်းအရာ၊ အချက် အလက်များ၊ ထုတ်ကုန်များ (ဆော့ဖ်ဝဲအပါအဝင်)နှင့် အခြားသောဝန်ဆောင်မှုများကို ဤနေရာ၌ "ရှိသည့် အတိုင်း" နှင့် "ရှိနိုင် မည့်အတိုင်း" ရနိုင်သောစနစ်ဖြင့်ပံ့ပိုးခြင်းဖြစ်သည်။ MPT သည် ပရိုမိုးရှင်း လည်ပတ်ခြင်း သို့မဟုတ် ပရိုမိုးရှင်းတွင်ပါဝင်သော သို့မဟုတ် ပရိုမိုးရှင်းမှတဆင့် အခြားနည်း ဖြင့် လူကြီးမင်း အသုံးပြုနိုင်ရန်ပြုလုပ်ထားသော ၎င်း၏တီကျာမှု အပါအဝင် သတင်း အချ က် အလက်၊ အကြောင်းအရာ၊ အချက်အလက်များ၊ ထုတ်ကုန်များ (ဆော့ဖ်ဝဲ အပါအဝင်) သို့မဟုတ် အခြားသောဝန်ဆောင်မှုများကို မည်သည့်အမျိုးအစားမဆိုဖြစ်သော အတိအလင်း ဖြစ်စေ၊ တိုက်ရိုက်မဟုတ်သည်ဖြစ်စေ ကိုယ်စားပြုတင်ပြခြင်းများ သို့မဟုတ် အာမခံချက်များ မပြု လုပ်ပါ။ လူကြီးမင်း၏ ပရိုမိုးရှင်းအသုံးပြုမှုနှင့် ပရိုမိုးရှင်း ကမ်းလှမ်းမှုရယူမှုသည် ဖြစ်ပေါ်လာ နိုင်ချေရှိသော အန္တရာယ်ကို မိမိဘာသာ တာဝန်ယူသည်ဟု လူကြီးမင်းက အတိအလင်း သဘော တူပါသည်။

2. MPT WILL NOT BE LIABLE FOR ANY DAMAGES OF ANY KIND ARISING FROM THE USE OF THE PROMOTION, AVAILMENT OF THE PROMOTION OFFER, OR FROM ANY INFORMATION, CONTENT, MATERIALS, PRODUCTS (INCLUDING SOFTWARE) OR OTHER SERVICES INCLUDED IN OR OTHERWISE MADE AVAILABLE TO YOU THROUGH THE PROMOTION, INCLUDING, BUT NOT LIMITED TO DIRECT, INDIRECT, INCIDENTAL, PUNITIVE, AND/OR CONSEQUENTIAL DAMAGES.

၉.၂ MPT သည် လူကြီးမင်း ၏ ပရို မိုးရှင်း အသုံးပြုခြင်း၊ ပရိုမိုးရှင်းကမ်းလှမ်းမှု ရယူခြင်း သို့မဟုတ် ပရိုမိုးရှင်းတွင် ပါဝင်သော သို့မဟုတ် ပရိုမိုးရှင်းမှတစ်ဆင့်အခြားနည်းဖြင့် လူကြီးမင်းအသုံးပြု နိုင်ရန်ပြုလုပ်ထားသော သတင်းအချက်အလက်၊ အကြောင်းအရာ၊ အချက်အလက်များ၊ ထုတ်ကုန်များ (ဆော့ဖ်ဝဲ အပါ အဝင်) သို့မဟုတ် အခြားသော ဝန်ဆောင်မှုများမှ ပေါ်ပေါက်လာ သော မည်သည့် အမျိုးအစားမဆို ဖြစ်သည့် တိုက်ရိုက်ဖြစ်သော၊ တိုက်ရိုက်မဟုတ်သော၊ ဆက်စပ်၍ဖြစ်သော၊ ပြစ်ဒဏ်အရ ဖြစ်သော နှင့် / သို့မဟုတ် အကျိုးဆက်အားဖြင့်ဖြစ်သော နစ်နာမှုများအပါအဝင်ဖြစ်သော်လည်း ယင်းတို့ချည်းသာဟု ကန့်သတ်မထားသော နစ်နာမှု တစ်စုံတစ်ရာအတွက် တာဝန်ရှိမည် မဟုတ်ပါ။

3. IN ENTERING THE PROMOTION, YOU AGREE TO HEREBY RELEASE AND FOREVER DISCHARGE MPT, AND TO INDEMNIFY MPT FROM ANY AND ALL CLAIMS, DEMANDS, RIGHTS, CAUSE OF ACTION OR ANY NATURE OR KIND, ARISING FROM AND BY REASON OF ANY AND ALL LOSS, INJURY, DAMAGE OR LIABILITY AND THE CONSEQUENCES THEREOF WHETHER DIRECT OR CONSEQUENTIAL IN CONNECTION WITH THE PROMOTION, REGARDLESS OF THE CAUSE THEREOF, AND EVEN IF MPT HAS BEEN ADVISED OF THE POSSIBILITY THEREOF, INCLUDING WITHOUT LIMITATION, ANY INJURY TO ANY PERSONS OR ANY DAMAGE CAUSED TO ANY PROPERTY WHILE PARTICIPATING IN THE CONTEST OR ARISING OUT OF, OR IN CONNECTION WITH, THE USE OF THE PROMOTION OFFER.

၉.၃ လူကြီးမင်းအနေဖြင့်အနေဖြင့် ပရိုမိုးရှင်းတွင် ပါဝင်ရာတွင် မည်သည့်အကြောင်း အရင်းကြောင့် ဖြစ်စေ၊ ပရိုမိုးရှင်းနှင့် ဆက်စပ်၍ တိုက်ရိုက်ဖြစ်စေ၊ အကျိုးဆက်အရ ဖြစ်စေ ဖြစ်ပေါ်လာသော မည်သည့်သဘောသဘာဝ သို့မဟုတ် အမျိုးအစားမဆိုရှိသည့် ဆုံးရှုံးမှု၊ ထိခိုက်အနာတရဖြစ်မှု၊ ထိခိုက်မှု သို့မဟုတ် ပေးရန်တာဝန်ရှိမှုနှင့် အကျိုးဆက်များ တစ်ခုခု နှင့်အားလုံးမှသော် လည်းကောင်း၊ MPT ကို ထိုသို့ဖြစ်နိုင်ခြေအား အသိပေးပြီးသည့်တိုင် ပြိုင်ပွဲတွင် ပါဝင်စဉ် အတွင်း သို့မဟုတ် ပရိုမိုးရှင်းကမ်းလှမ်းမှု အသုံးပြုခြင်းမှ ပေါ်ပေါက်လာသော သို့မဟုတ် ၎င်းနှင့် ဆက်စပ်သော မည်သည့် ပုဂ္ဂိုလ်များအပေါ်မဆို ထိခိုက်အနာတရဖြစ်မှု တစ်ရပ်ရပ် သို့မဟုတ် ပိုင်ဆိုင်မှု တစ်ရပ်ရပ်အပေါ် ဖြစ်ပေါ်လာသည့်ထိခိုက်မှုတစ်ရပ်ရပ် အပါအဝင်ဖြစ်သော်လည်း ယင်းတို့ချည်းသာဟု ကန့်သတ်မထားဘဲ ၎င်းတို့မှပေါ်ပေါက်လာသောနှင့် ၎င်းတို့ကို အကြောင်း ပြုသော တောင်းခံမှုများ၊ တောင်းဆိုမှုများ၊ အခွင့်အရေးများ၊ တရားစွဲဆိုရန် အကြောင်းတို့မှ MPT အား ကင်းလွတ်စေရန်နှင့် ရာသက်ပန် လွတ်ငြိမ်းစေရန် သဘောတူညီပါသည်။

4. TO THE FULLEST EXTENT PERMISSIBLE BY APPLICABLE LAW, MPT DISCLAIMS ALL WARRANTIES, EXPRESS OR IMPLIED, INCLUDING, BUT NOT LIMITED TO, IMPLIED WARRANTIES OF MERCHANTABILITY AND FITNESS FOR A PARTICULAR PURPOSE.

၉.၄ သက်ဆိုင်ရာဥပဒေများမှ ခွင့်ပြုနိုင်သည့် အများဆုံးအတိုင်းအတာအလျောက် MPT သည် ရည်ရွယ်ချက်တစ်ခုအတွက် ကုန်သွယ်မှုနှင့် ရောင်းချနိုင်စွမ်း၏ တိုက်ရိုက်မဟုတ်သော အာမခံ ချက်များ အပါအဝင်ဖြစ်သော်လည်း ယင်းတို့ချည်းသာဟု ကန့်သတ်မထားသော အတိအလင်း ဖော်ပြထားသည့် သို့မဟုတ် တိုက်ရိုက်မဟုတ်သည့် အာမခံချက်များအားလုံးကို မသက်ဆိုင် ကြောင်း ငြင်းဆိုပါသည်။

5. MPT DOES NOT WARRANT THAT THE PROMOTION, PROMOTION OFFER, INFORMATION, CONTENT, MATERIALS, PRODUCTS (INCLUDING SOFTWARE) OR OTHER SERVICES INCLUDED IN OR OTHERWISE MADE AVAILABLE TO YOU THEREIN, MPT SERVERS OR ELECTRONIC COMMUNICATIONS SENT FROM MPT ARE FREE OF VIRUSES OR OTHER HARMFUL COMPONENTS.

၉.၅ ပရိုမိုးရှင်း၊ ပရိုမိုးရှင်းကမ်းလှမ်းမှု၊ ၎င်းတို့တွင်ပါဝင်သော သို့မဟုတ် ၎င်းတို့မှတစ်ဆင့် အခြားနည်းဖြင့် လူကြီးမင်း အသုံးပြုနိုင်ရန်ပြုလုပ်ထားသော သတင်းအချက်အလက်၊ အကြောင်းအရာ၊ အချက်အလက်များ၊ ထုတ်ကုန်များ (ဆော့ဖ်ဝဲအပါအဝင်) သို့မဟုတ် အခြားသောဝန်ဆောင်မှု များ၊ MPT ဆာဗာ များ သို့မဟုတ် MPTမှ ပို့သောအီလက်ထရောနစ် ဆက်သွယ်မှုများသည် ဝိုင်းရပ်များ သို့မဟုတ် အခြားသော အန္တရာယ်ရှိသည့် အစိတ်အပိုင်းများမှ ကင်းလွတ်ပါသည်ဟု MPT က အာမခံခြင်း မပြုပါ။

10. THIRD PARTY CONTENT

၁၀။ တတိယပုဂ္ဂိုလ်အကြောင်းအရာ

The Promotion may aggregate content obtained or provided by third parties, including Provider ("Third Party Content"). As such, MPT is not responsible for such Third Party Content or any linked websites associated with Third Party Content. Reference to any information, products or services of third parties does not constitute or imply endorsement, sponsorship or recommendation by MPT.

ပရိုမိုးရှင်းတွင် ပံ့ပိုးသူ အပါအဝင် တတိယပုဂ္ဂိုလ်များမှ ရရှိသော သို့မဟုတ် ၎င်းတို့က ပံ့ပိုးပေးထားသော အကြောင်းအရာ ("တတိယပုဂ္ဂိုလ်၏အကြောင်းအရာ") တို့ပါဝင်နိုင်ပါသည်။ သို့ဖြစ်ပါ၍ အဆိုပါတတိယပုဂ္ဂိုလ်၏ အကြောင်းအရာ သို့မဟုတ် တတိယပုဂ္ဂိုလ်၏အကြောင်းအရာနှင့်ဆက်စပ်သည့် ချိတ်ဆက်ထားသော ဝက်ဘ်ဆိုဒ်တစ်ခုခုအတွက် MPTတွင် တာဝန်ရှိမည်မဟုတ်ပါ။ တတိယ ပုဂ္ဂိုလ်များ၏ သတင်းအချက်အလက်၊ ထုတ်ကုန်များ သို့မဟုတ် ဝန်ဆောင်မှုများတစ်ခုခုအား ရည်ညွှန်းချက် သည် MPT က ထောက်ခံမှု၊ ကမကထပြုမှု သို့မဟုတ် အကြံပြုမှု မဟုတ်ပါ သို့မဟုတ် ထိုသို့သွယ်ဝိုက်ဆိုလိုခြင်း မဟုတ်ပါ။

11. GENERAL

၁၁။ အထွေထွေ

1. The terms and conditions of any third party will apply to the Promotion where applicable.

၁၁.၁ တတိယပုဂ္ဂိုလ်တစ်ဦးဦး၏ စည်းကမ်းသတ်မှတ်ချက်များသည် သက်ဆိုင်မှုရှိလျှင် ပရိုမိုးရှင်း အပေါ် သက်ရောက်မှုရှိပါမည်။

2. The Terms are subject to MPT’s General Terms and Conditions (“GTC”) which can be found at <http://mpt.com.mm/mm/about-home/terms-conditions-mm/>. In the event of a conflict between the terms of these Terms and the GTC, the Terms shall prevail.

၁၁.၂ စည်းကမ်းချက်များသည် <http://mpt.com.mm/mm/about-home/terms-conditions-mm/> တွင် ဖော်ပြနိုင်သည့် MPT ၏ အထွေထွေစည်းကမ်းသတ်မှတ်ချက်များ (“GTC”) အရဖြစ်ရပါမည်။ ဤစည်းကမ်းချက်၏ စည်းကမ်းများနှင့် GTC အကြား ပဋိပက္ခတစ်စုံတစ်ရာ ဖြစ်ပေါ်ခဲ့ပါက ဤစည်းကမ်းချက်များ၏ စည်းကမ်းများက လွှမ်းမိုးရမည်။

3. The Terms are subject to the laws of the Republic of the Union of Myanmar and any regulation, notification, directive or instruction issued by a court or body of competent jurisdiction.

၁၁.၃ စည်းကမ်းချက်များသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ဥပဒေများ နှင့် တရားရုံး သို့မဟုတ် စီရင်ပိုင် ခွင့်ရှိသော အဖွဲ့တစ်ခုမှ ထုတ်ပြန်ထားသည့် စည်းမျဉ်း၊ အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက် သို့မဟုတ် လမ်းညွှန်ချက် တစ်ခုခုအရဖြစ်ရပါမည်။

4. If any term, covenant or provision of the Terms is held to be illegal, invalid or unenforceable by any court or body of competent jurisdiction or by virtue of any legislation to which it is subject, then the remainder of the Terms or the application of such term, covenant or provision to any person (other than those as to whom it is held invalid or unenforceable) shall not be affected thereby, and each provision of the Terms shall remain valid and enforceable to the fullest extent permitted by law.

၁၁.၄ အကယ်၍ စည်းကမ်းချက်များ သို့မဟုတ် ၎င်းအကျုံးဝင်မှု၏ စည်းကမ်းများ ပဋိညာဉ်ပြုချက်၊ ပြဋ္ဌာန်းချက်တစ်ခုခုအား တရားရုံးတစ်ခုခု သို့မဟုတ် စီရင်ပိုင်ခွင့်ရှိသော အဖွဲ့တစ်ခုခု သို့မဟုတ် ထိုအကြောင်းအရာနှင့်စပ်လျဉ်း၍ ဥပဒေတစ်ရပ်ရပ်မှ ဥပဒေနှင့် မကိုက်ညီခြင်း၊ တရားမဝင် ဖြစ်ခြင်း သို့မဟုတ် အာဏာမသက်ရောက်နိုင်ခြင်းအဖြစ်သတ်မှတ်ခဲ့ပါက စည်းကမ်းချက်များ၏ ကျန်ရှိသော အပိုင်း သို့မဟုတ် အဆိုပါ စည်းကမ်းများ၊ ပဋိညာဉ်ပြုချက် သို့မဟုတ် ပြဋ္ဌာန်းချက်၏ (တရားမဝင် ဖြစ်ကြောင်း သို့မဟုတ် အာဏာမသက်ရောက်မှုမရှိကြောင်း သတ်မှတ်ထားသည့် ပုဂ္ဂိုလ်များမှ အပ) ပုဂ္ဂိုလ်တစ်ဦးဦးနှင့် သက်ဆိုင်မှုအပေါ် သက်ရောက်မှုမရှိစေရဘဲ စည်းကမ်းချက် များ၏ ပြဋ္ဌာန်းချက် တစ်ရပ်စီသည် ဥပဒေအရခွင့်ပြုထားသော အများဆုံး အတိုင်းအတာအထိ တရားဝင်ဖြစ်ပြီး အာဏာ သက်ရောက်မှု ဆက်လက်ရှိရမည်။